



Nga a shu heh- le

ငါတယ်တူလဲ မှန်းကြည့်ပါ






Nga_v leh_v naw⁻eh₋ caw_v ve yo_v.

Aw_v to zuh_v ja^ˇ. Tu₋ ca^ˇ ka_^ hpeh_^, ca⁻ ca^ˇ
ka_^ hpeh_^, hu ca^ˇ ka_^ hpeh_^ ve yo_v. Nga_v
a shu heh⁻ le.

“ငါက အစိမ်းရောင်ပါ။ ရှည်လျားတယ်။
ငါ့ကို တို့စားလို့လည်းရတယ်။ ပြုတ်စားလို့လည်းရတယ်။
ကြော်စားလို့လည်းရတယ်။ ငါဘယ်သူလဲ မှန်းကြည့်ပါ။”

Naw[^] i⁻ cu ka
ပဲတောင့်ရှည်



Nga_✓ aw_✓ sheu[✓] naw⁻-eh₋ ve.


Aw_✓ hka[^] ma[✓] mvuh ka_^, aw_✓ to ui₋-a_✓
va_✓. Nga_✓ ceu_✓ nga_✓ hk'a[✓] hpeh ja[✓]. Nga_✓
ti⁻ k'o chaw⁻-eh₋

ve-aw. Nga_✓ a shu heh⁻ le.

“ငါက အစိမ်းရောင်နဲ့ ပုပုလုံးလုံးလေးပါ။ ငါ့အမျိုးတွေက
တော်တော့ကိုစပ်တယ်။ ငါကတော့ ချိုချိုလေးပေါ့။
ငါဘယ်သူလဲ မှန်းကြည့်ပါ”။

A⁻ hpe_^ lon⁻


ငရုတ်ပွ



Nga_✓-aw₋ aw_✓ sheu⁻ nyi sho-eh₋ ve. Aw_✓
to ui₋-a_✓ meh_✓. Aw_✓ ki⁻
gaw[✓]-eh₋ caw_✓ ve-aw. Nga_✓ hta_^ maw maw
teh ca[✓] g'a-aw. Shu nga_✓ hta_^ sha₋ lai⁻ ceu_✓
geh ca⁻ ca[✓] ve yo_✓. Nga_✓ a shu heh⁻ le.

“ငါကလိမ္မော်ရောင်ပါ။တစ်ကိုယ်လုံးအမြောင်းတွေနဲ့ပေါ့။
ကြာကြာ အထားခံတယ်။အသားအမျိုးမျိုးနဲ့ ချက်စားလေ့ရှိတယ်။
ငါဘယ်သူလဲ မှန်းကြည့်ပါ”။

Hpeu[✓] mui⁻ shi₋
ရွှေဖရုံသီး





Nga_ˇ aw_ˇ sheu⁻ nyi sho-eh₋ ve. Aw_ˇ hk'a
chi hi⁻-eh₋ ve. Aw_ˇ gui_ˇ k'u⁻ hk'eh_˘ sha-
a_ˇ. Nga_ˇ a shu heh⁻ le.

“ငါက လိမ္မော်ရောင်ပါ။အစေ့သေးတယ်။အခွံနွာစားရတာ
လွယ်တယ်။ငါဘယ်သူလဲ မှန်းကြည့်ပါ”။

Ma⁻ cu⁻ shi₋

လိမ္မော်သီး





Nga_v-aw_v nyi⁻-eh_v g'eu⁻-eh_v ve. Aw_v ceh_v
ma^ˇ mvuh ma^ˇ neh_v.

Geu_^ ca^ˇ k'o^ˇ phu^ˇ-eh_v g'o[^]-eh_v yo_v. Ka[^]
kui_v mvuh^ˇ mi_v lo la_v ve yo_v. Nga_v a shu
heh⁻ le.

“ငါက နီနီလုံးလုံးလေးပါ။ အပင်မနိမ့်မမြင့်နဲ့ဆိုပါတော့။
ငါ့ကိုကိုက်စားရင် ဖွဖွရွရွလေးပေါ့။ အေးတဲ့တိုင်းပြည်က လာတယ်။
ငါဘယ်သူလဲ မှန်းကြည့်ပါ။”

A pfuh⁻ ca⁻ shi_v


ပန်းသီး



Nga_~ ve aw_~ sheu⁻ nyi⁻-eh_~. Aw_~ bui[~] teh_^
 neh⁻ neh⁻-eh_~. Nga_~ hta_^ la_^ ha⁻ ka_^ ca[~] g'a
 ve. G'aw-eh[^] neh[^] leh ka_^ daw_~ g'a ve. Nga_~
 da_^ pui⁻ leh ceu_^ pa_~ ma[~] ja[~]. Nga_~ a shu
 heh⁻ le.

“ငါက နီနီရဲရဲလေးပါ။ မြေကြီးမှာ ကပ်ပေါက်တယ်။
 ငါ့ကို ဒီအတိုင်း ခူးစားလို့လည်း ရတယ်။
 အရည်ဖျော်သောက်လို့လည်း ရတယ်။ ငါ့အလှကြောင့်
 ကြိုက်သူများတယ်။ ငါဘယ်သူလဲ မှန်းကြည့်ပါ။”


Suh_~ htraw_~ beh_~ ri_~ shi_~
 စတော်ဘယ်ရီသီး



Nga_v-aw naw⁻eh_v ve-aw. Meh la leh shi⁻
eh_v k'ai la[~] ve. Aw_v gui_v k'u⁻ hk'eh_v sha-
a_v. Aw_v sha_v nu[~]-eh_v chaw⁻ ja[~]. Aw_v k'u⁻-
a_v na[^] le[^] k'o pa_v-e pui⁻-a_v. Nga_v a shu heh⁻
le.

“ငါက အစိမ်းရောင်ပါ။ မှည့်တော့ အဝါရောင်ပေါ့။
အခွံနွာရတာ လွယ်တယ်။ အသားနူးညံ့ပြီး ချိုတယ်။ အခွံကို
နင်းမိရင် ချော်လဲတတ်တယ်။ ငါဘယ်သူလဲ မှန်းကြည့်ပါ။”

A⁻ paw[~] k'u shi_v
ငှက်ပျောသီး



Nga_v u⁻ hkeh mvuh naw_^ ve. A⁻ po_^ naw⁻-
eh₋ veu_^-a₋ ve. A⁻ po_^ k'eh[^] k'o ci_v de^ˇ
de^ˇ. Nga_v hta_^ pa taw va_^ eh⁻ chu la ve.
Nga_v a shu heh⁻ le.

“ငါ့ခေါင်းမှာ ဆံပင်ပေါက်တယ်။

အစိမ်းရောင်အင်္ကျီ ဝတ်ထားတယ်။

အင်္ကျီချွတ်ရင် တစ်ကိုယ်လုံးသွားနဲ့ပါ။ဝက်ကလေး ဝလာတာ
ငါ့ကြောင့်ပါ။ငါဘယ်သူလဲ မှန်းကြည့်ပါ”။

Sha ma

ပြောင်းဖူး




G'aw^ˇ ca⁻ ca⁻ ka_^ nga_ˇ-a_^ keu ca⁻. Sha₋
 peu[^] peu[^] ka_^ nga_ˇ-a_^ teh peu[^]. Nga^ˇ faw⁻
 ca^ˇ ka_^ nga_ˇ-a_^ keu faw⁻. A⁻ hpe_^ te₋ hta^ˇ
 k'o nga_ˇ hta_^ ceh ti⁻ te₋ neh[^] la^ˇ ve hk'e
 yo_ˇ. Nga_ˇ a shu heh⁻ le.

“ဟင်းချိုချက်လည်း ငှက်ထည့်တယ်။ တောက်တောက်စဉ်းလည်း
 ငှက်စဉ်း၊ ငါးအုံးတော့လည်း ငှက်အုံး။ အထောင်းချိန်ကျတော့
 သက်သက်မဲ့ ငှက်ထောင်းတာပါလား။ ငါဘယ်သူလဲ မှန်းကြည့်ပါ။”

A⁻ hpe_^

ပြင်သီး





လားဟူ စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည်။

